











ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် ဂ့ၢ်ဂီၣ်ပီ Millennium Development Goals (MDGs)

ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် ဂ့ၢ်ဂီၣ်ပီခိၣ်. ပီခိၣ်ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်ဂ့ၢ်ဂီၣ်ပီ ဂၢၢ်ခိၣ်လံာ်တၢ်ဝၢ်
ဝံးပၢၣ်ဂ့ၢ်ခိၣ်ဂ့ၢ်ဂီၣ်ပီ လုၢ်ခိၣ်လၢတံးလီၤလုၢ်ခိၣ်မုၢ်ခိၣ် ဂ့ၢ်ဂီၣ်ပီ 2000။ ယိုင်းမံာ်လီၤခိၣ်. မိးယိုင်းမံာ်
တၢ်တၢ်လၢတံးဂၢၢ်ခိၣ် လွၣ်ခိၣ်, တၢ်တၢ်လၢတံးမုၢ်ခိၣ်, မိၣ်ခိၣ်, ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်, ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်
လွၣ်ခိၣ်, ပီခိၣ်လံာ်ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်. ဝၢ်ခိၣ်ယိုင်းမံာ်တၢ်ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်, မၢၢ် ယိုင်းမံာ်
လီၤခိၣ်. ပီခိၣ်ပီ 2015 ယၢ်.။ ဝံးသေ MDGs ယၢ်. တၢ်တၢ်လၢတံး, လုၢ်ခိၣ်လၢတံးလီၤလုၢ်ခိၣ်မုၢ်ခိၣ်. ခိၣ်
လီၤလုၢ်ခိၣ်မုၢ်ခိၣ် ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် ယိုင်းမံာ် (SDGs) ခိၣ်ပီ 2015 ဂၢၢ်ခိၣ်တၢ်လၢတံး, ဂၢၢ်ခိၣ်
သိၣ်, ဂၢၢ်ခိၣ်မုၢ်ခိၣ်, လွၣ်ခိၣ်, မၢၢ် ဂၢၢ်ခိၣ်မုၢ်ခိၣ် MDGs ယၢ်.။

ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် ဂ့ၢ်ဂီၣ်ပီ (8) ခိၣ်ခိၣ်. ပီခိၣ် -

- (1) မ့ၢ်, ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်, တၢ်တၢ်လၢတံး. တၢ်တၢ်လၢတံး.။
- (2) ဂၢၢ်ခိၣ်, မၢၢ် ပံးပုၣ်, လုၢ်ခိၣ်, လုၢ်ခိၣ်. ဂၢၢ်ခိၣ်, တၢ်တၢ်လၢတံး.။
- (3) ပုၣ်, ပုၣ် လွၣ်ခိၣ်, ပီခိၣ် လံာ်ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်.။
- (4) လုၢ်ခိၣ်, ဂၢၢ်ခိၣ်တၢ်လၢတံး, ဂၢၢ်ခိၣ်, လီၤ.။
- (5) ဂၢၢ်ခိၣ်မုၢ်ခိၣ် ပံးယုၣ်, လီၤ မၢၢ်လုၢ်ခိၣ်,။
- (6) တၢ်တၢ်လၢတံး, တၢ်တၢ်လၢတံး HIV/AIDS၊ ခိၣ်ခိၣ်. ဂၢၢ်ခိၣ်, မိၣ်ခိၣ်. တၢ်တၢ်လၢတံး, လွၣ်ခိၣ်.။
- (7) ဂၢၢ်ခိၣ်, သိၣ်, ဂၢၢ်ခိၣ်. မၢၢ်, ဂၢၢ်ခိၣ်. ယိုင်းမံာ်.။
- (8) ဂၢၢ်ခိၣ်မုၢ်ခိၣ် ဂၢၢ်ခိၣ်မုၢ်ခိၣ် ဂၢၢ်ခိၣ် တၢ်တၢ်လၢတံး, တၢ်တၢ်လၢတံး,။

ယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်. မိးယိုင်းမံာ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် (Indicators) ဂ့ၢ်ဂီၣ်ပီ တၢ်တၢ်လၢတံး
တၢ်တၢ်လၢတံး, လွၣ်ခိၣ်, ယိုင်းမံာ်, သုၣ်, ယၢ်.။ ဝၢ်ခိၣ်ယိုင်းမံာ်တၢ်ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ်, မၢၢ် ယိုင်းမံာ် လီၤခိၣ်. ပီခိၣ်ပီ
2015 ယၢ်.။ ပီခိၣ်, သိၣ်, ယိုင်းမံာ်တၢ်တၢ်လၢတံး. ဂၢၢ်ခိၣ်, တၢ်တၢ်လၢတံး, လုၢ်ခိၣ်, လုၢ်ခိၣ်, မၢၢ်, ယၢ်.။ ဂၢၢ်ခိၣ်
မၢၢ်, မၢၢ်, ယၢ်.။ လွၣ်ခိၣ်, ယိုင်းမံာ်, သုၣ် ခိၣ်ပီ. တၢ်တၢ်လၢတံး, လီၤ, လုၢ်ခိၣ်, လီၤ,
မၢၢ်, တၢ်တၢ်လၢတံး, ယၢ်.။ MDGs ခိၣ်. လုၢ်ခိၣ်တၢ်ဝၢ်. ပီခိၣ်. တၢ်တၢ်လၢတံး, တၢ်တၢ်လၢတံး
ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် ယိုင်းမံာ် (SDGs) ဂၢၢ်ခိၣ်ခိၣ်လီၤလုၢ်ခိၣ်မုၢ်ခိၣ် ခိၣ်ပီ 2015 ဂၢၢ်ခိၣ်, သိၣ်, ဂၢၢ်ခိၣ် တၢ်တၢ်လၢတံး
မၢၢ်, လုၢ်ခိၣ် ဂၢၢ်ခိၣ်ဂ့ၢ်ခိၣ်မုၢ်ခိၣ် တၢ်တၢ်လၢတံး, မၢၢ်, ယၢ်.။

<p>1</p>  <p>1</p> <p>Eradicate extreme poverty and hunger</p>	<p>2</p>  <p>2</p> <p>Achieve universal primary education</p>
<p>5</p>  <p>5</p> <p>Improve maternal health</p>	<p>6</p>  <p>6</p> <p>Combat HIV/AIDS, malaria and other diseases</p>
<p>3</p>  <p>3</p> <p>Promote gender equality and empower women</p>	<p>7</p>  <p>7</p> <p>Ensure environmental sustainability</p>
<p>4</p>  <p>4</p> <p>Reduce child mortality</p>	<p>8</p>  <p>8</p> <p>Develop a global partnership for development</p>